

မြန်မာ့အရေးကို အောင်မြင်စွာ ဖြေရှင်းနိုင်မည့်

မဟာဗျူဟာ လိုအပ်နေသည်

မြန်မာနိုင်ငံသို့ မကြာခင် ဂမ်ဘားရီ ရောက်လာတော့မည်။ အလည်သက်သက် မဟုတ်ပါ။ မြန်မာ့ ဒီမိုကရေစီ အသွင်ပြောင်းရေးအတွက် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်က ဂမ်ဘားရီအား အထူးသံတမန်အဖြစ် ခန့်အပ်ထားသည့်အတွက် ထိုတာဝန်ကို ထမ်းဆောင်ရန် လာရခြင်းဖြစ်သည်။

မြန်မာ့အရေးအတွက် ကုလသမဂ္ဂ၏ ရည်ရွယ်ချက်မှာ ရှင်းသည်။ အဆိုပါရည်ရွယ်ချက်ကို အကောင်အထည်ဖော်ရန် အစီအစဉ်များတွင် ခါတိုင်းကြားနေကျ တိုက်တွန်းချက်များကိုပင် ထပ်မံကြားရလိမ့် ဦးမည်ဟု မျှော်လင့်တွက်ဆနေသူများ ရှိသည်။ ပြောင်းလဲသွားသော မြန်မာနိုင်ငံရေး အနေအထားနှင့် လိုက်ဖက်အောင် အစီအစဉ်သစ်များဖြင့် လုပ်ဆောင်လာလေမည်လားဟု မျှော်လင့်သူများလည်း ရှိနိုင်သည်။

ကုလသမဂ္ဂသည် ကမ္ဘာပေါ်တွင် အကြီးမားဆုံး အဖွဲ့အစည်းကြီး ဖြစ်သည်။ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လူသားများ တိုးတက်ဖွံ့ဖြိုးရေးအတွက် ရည်ရွယ်ဖွဲ့စည်းထားသည်။ ကမ္ဘာ့နိုင်ငံများ၏ အစိုးရများက အဖွဲ့ဝင်အဖြစ် ပါဝင်ကြသည်။ အဖွဲ့ဝင်နိုင်ငံတိုင်းအား ကုလသမဂ္ဂ ဖွဲ့စည်းရသည့် ရည်ရွယ်ချက်အတိုင်း ကူညီပံ့ပိုးပေးသည်။ နိုင်ငံတကာ စံနှုန်းများအတိုင်း ညီညွတ်မျှတအောင် လိုက်နာနိုင်ခြင်း မရှိပါက ရိုလားနိုင်အောင် ကူညီပေးသည်။ အကူအညီပေး၍ မရနိုင်လောက်အောင် ဖြစ်လာသောအခါ ထိုနိုင်ငံအစိုးရအပေါ် အပြစ်ပေး အရေးယူခြင်း မျိုးလည်း လုပ်ဆောင်သည်။

မြန်မာနိုင်ငံမှာ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ ဖြစ်နေခဲ့သည်မှာ ၁၉-၄-၁၉၄၈ ခုနှစ်ကတည်းမှ စ၍ ယနေ့တိုင်ဖြစ်သည်။ သို့သော် မြန်မာနိုင်ငံတွင် အာဏာသိမ်းထားသည့် နအဖ ခေါင်းဆောင်တို့က ကုလသမဂ္ဂ၏ ပဋိညာဉ်စာချုပ်အတိုင်း ကတိခံဝန်ချက်ဖြင့် လိုက်နာလုပ်ဆောင်ရမည့် လူ့အခွင့်အရေးများကို လေးစားလိုက်နာခြင်း မရှိပဲ ဆိုးဆိုးဝါးဝါး ချိုးဖောက်နေသည်။ ဤသည်မှာ အဖွဲ့ဝင်နိုင်ငံမှ လိုက်နာရမည့် စည်းမျဉ်းကို ချိုးဖောက်ခြင်းဖြစ်သည်။

ထို့ပြင် နအဖသည် မြန်မာပြည်သူတို့က တခဲနက်တောင်းဆို ဆန္ဒရှိနေခဲ့သည့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို လစ်လျူရှုကာ အများနှင့်ဆန့်ကျင်သည့် နိုင်ငံရေးစနစ်တရပ်ကို ဖော်ဆောင်ရန် အတင်းအဓမ္မ အားထုတ်လာသည်။ ကုလသမဂ္ဂ၏ ရည်ရွယ်ချက်များနှင့် ကွဲလွဲစွာ ပြုမူလာသည်။

ထိုအခါ မလိုလားအပ်သော နောက်ဆက်တွဲ အကျိုးသက်ရောက်မှုများ ထွက်ပေါ်လာရသည်။ ထင်ရှားသည်မှာ မြန်မာနိုင်ငံအတွင်း နိုင်ငံရေးမတည်ငြိမ်ခြင်းနှင့်အတူ ပြည်သူတို့၏ လုံခြုံရေး၊ တရားစီရင်ရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေး၊ ပညာရေး၊ ယဉ်ကျေးမှု အစရှိသည်တို့ပါ ဆုတ်ယုတ်ပျက်စီးလာနေခြင်း ဖြစ်သည်။ စစ်အင်အားတိုးချဲ့ခြင်းနှင့်အတူ လိုက်လံမြင့်တက်လာသော စစ်စရိတ်များ၊ အာဏာပိုင် အဖွဲ့အစည်းအတွင်း လာဘ်စားဖောက်ပြန်မှုများက တဖက်စွန်းရောက်နေပြီး အကာအကွယ်မဲ့နေသော မြန်မာပြည်သူတို့အတွက် မည်သို့မျှ လက်မခံနိုင်စရာ ဖြစ်လာနေသည်။

အဖက်ဖက်မှ ဆုတ်ယုတ်ပျက်စီးခြင်းနှင့် တဖက်စွန်းရောက် ဆိုးဝါးမှုများ ရှိနေသဖြင့် ပတ်ဝန်းကျင် နိုင်ငံများရှိရာ ဒေသတွင်းမတည်ငြိမ်မှုကို ထပ်မံဖြစ်ပေါ်စေသည်။ ဆိုးကျိုးများကို ပတ်ဝန်းကျင် နိုင်ငံ

များက မဖြစ်မနေလက်ခံလာရအောင် ခြိမ်းခြောက်ခံနေရသည့် အနေအထားဖြစ်လာသည်။ ဤသည်မှာလည်း ကုလသမဂ္ဂ၏ ရည်ရွယ်ချက်များကို ထိခိုက်စေသည့် ပုံစံတမျိုး ဖြစ်သည်။

သို့ဖြစ်ရာ မြန်မာပြည်သူတို့၏ တောင်းဆိုချက်များ၊ နိုင်ငံတကာ တောင်းဆိုချက်များကို ကုလသမဂ္ဂမှ အလေးအနက် ထားလာရတော့သည်။ မြန်မာ့အရေးကို လက်ရှောင်နေ၍ မဖြစ်တော့မှန်း သိလာသဖြင့် ကုလသမဂ္ဂမှ လုပ်ဆောင်နိုင်မည့်ကိစ္စများကို ဖော်ဆောင်လာခြင်းဖြစ်သည်။ ဂမ်ဘားရီမှာ ကုလသမဂ္ဂ၏ အထူးတာဝန်ပေးချက်အရ မြန်မာ့ဒီမိုကရေစီ အသွင်ပြောင်းရေးအတွက် ကြားဝင် ကူညီပေးရန် မြန်မာနိုင်ငံသို့ ရောက်လာရတော့မည် ဖြစ်သည်။

ကုလသမဂ္ဂမှ မြန်မာ့အရေး လတ်တလော လုပ်ဆောင်နေသည်များတွင် အထင်ရှားဆုံးမှာ နာဂစ်စ် လေမုန်တိုင်း ဘေးဒုက္ခသည်များကို လွန်ခဲ့သော (၃)လခန့်မှစ၍ ယခုအချိန်ထိ ကူညီ ထောက်ပံ့ပေးနေသည့် ကိစ္စဖြစ်သည်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ကလည်း မြန်မာ့အရေးတွင် စိတ်ပါလက်ပါ ကူညီလိုသော မိတ်ဆွေနိုင်ငံများနှင့် တွေ့ဆုံဆွေးနွေးပြီး ဂမ်ဘားရီ၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း နအဖက ခိုင်ခိုင်မာမာ လက်တွဲဆောင်ရွက်ရန် တောင်းဆိုခဲ့သည်။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Zalmay Khalilzad က မြန်မာနိုင်ငံအနေဖြင့် စာမျက်နှာအသစ် ဖွင့်ကိုဖွင့်ရတော့မည် ဖြစ်ပြီး ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲအတွက် နိုင်ငံရေး လမ်းပြမြေပုံကို (အားလုံးက) သဘောတူကိုတူနေရလိမ့်မည်ဟု ပြောဆိုလိုက်သည့်အပြင် အတိုက်အခံ ခေါင်းဆောင် ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသမားများကို နအဖအာဏာပိုင်တို့က ပြန်လွှတ်ပေးရလိမ့်မည်ဟုလည်း တောင်းဆိုလိုက်သည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင်အတော်များများက နအဖ အနေဖြင့် နိုင်ငံရေး အကျဉ်းသမားများကို မလွှတ်ပေးပါက ဖိအားပိုပေးခံရလိမ့်မည်ဟု သတိပေးထားသည်။ နိုင်ငံရေးအကျဉ်းသမားများ လွှတ်ပေးရေးအတွက် နအဖက ကုလသမဂ္ဂမှ မကြာမီစေလွှတ်မည့် အထူးသံတမန် ဂမ်ဘားရီနှင့် လက်တွဲလုပ်ဆောင်စီစဉ်ရန် တိုက်တွန်းထားသည်။ သို့ဖြစ်ရာ ဂမ်ဘားရီ၏ ယခုခရီးစဉ်သည် အဓိကအားဖြင့် နိုင်ငံရေးအကျဉ်းသမားများ လွှတ်မြောက်ရေးအတွက် ကြိုးပမ်းမှု ဖြစ်သည်ဟု ဆိုရပေလိမ့်မည်။

ကုလသမဂ္ဂက ထိုသို့ တောင်းဆိုခြင်း၊ သတိပေးခြင်းနှင့် တိုက်တွန်းခြင်းများ ထွက်ပေါ်လာချိန်မှာ အာဆီယံအသင်းကြီး၏ ၂၀၀၈ ခုနှစ် ARF အစည်းအဝေးသို့ တက်ရောက်လာသော အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Condoleezza Rice က နအဖအား ဝေဖန်ချိန်နှင့် တိုက်ဆိုင်လျက်ရှိသည်။ နအဖသည် ဒီမိုကရေစီ အသွင်ပြောင်းပါမည်ဟု ကြိမ်ဖန်များစွာ ကတိပေးနေသော်လည်း အောင်မြင်အောင် လုပ်နိုင်စွမ်း မရှိပဲ လှည့်စားနေခြင်းသာ ဖြစ်သည်ဟု Rice က ဝေဖန်ခဲ့သည်။

နအဖက ဂမ်ဘားရီကို မြန်မာနိုင်ငံသို့ လာခွင့်ပြုသည် ဆိုရုံသက်သက်ဖြင့် အချိန်ဆွဲမည် ဆိုပါက လမ်းကြောင်းမှားမည် ဖြစ်သည်ဟု Khalilzad က သတိပေး ထောက်ပြလိုက်သည်။ ကုလသမဂ္ဂမှ ကြားဝင်ဆောင်ရွက်ပေးနေသော မြန်မာ့အရေးကိစ္စများ တိုးတက်မှုမရှိလျှင် စစ်အစိုးရအပေါ် ဖိအားပေးမည့် နည်းလမ်းများကို သုံးရမည်သာ ရှိတော့သည်ဟု အမေရိကန် သံအမတ်က ပြောထားသည်။ နိုင်ငံရေးအရ တိုးတက်မှု မရှိလျှင် နိုင်ငံရေး မတည်ငြိမ်မှုများ ပိုမို ဖြစ်လာနိုင်သည်ဖြစ်၍

လုံခြုံရေးကောင်စီအနေဖြင့် လစ်လျူရှုထားနိုင်မည့်ကိစ္စ မဟုတ်ကြောင်းလည်း ဆက်လက် ပြောဆို သွားသည်။

နအဖခေါင်းဆောင်တို့မှာ နဂိုကတည်းကပင် မြန်မာပြည်သူတို့၏ ဆန္ဒသဘောထားများနှင့်၎င်း၊ ကုလသမဂ္ဂ၏ ရည်ရွယ်ချက်များနှင့်၎င်း ဆန့်ကျင်ကာ သူတို့စီစဉ်ထားသည်များကို အတင်းအဓမ္မ လုပ်ဆောင်နေသူများ ဖြစ်သည်။ သို့ဖြစ်၍ ဂမ်ဘားရီအနေဖြင့် ယခုတစ်ခေါက် ခရီးစဉ်တွင်လည်း လွယ်လွယ်ကူကူ မလုပ်ဆောင်ပေးနိုင်အောင် နအဖဘက်မှ ရနိုင်သမျှ ဟန့်တား ပိတ်ဆို့နေမည်မှာ သေချာသည်။

နအဖသည် ထိုသို့ဟန့်တားပိတ်ဆို့ရုံတင်မက ၎င်းတို့၏ နိုင်ငံရေး ထွက်ပေါက် (လမ်းကြောင်း)ကို ပိုမိုရှင်းလင်း လွယ်ကူအောင် ဂမ်ဘားရီနှင့် ကုလသမဂ္ဂအား အသုံးပြုသွားနိုင်စရာလည်း ရှိသည်။

နအဖသည် ၎င်းတို့အား ဖိအားပေးသူများကို လိုလားခြင်းမရှိ၊ လက်တွဲလုပ်ဆောင်လိုခြင်း မရှိတတ် သူများ ဖြစ်သည်။ သို့သော်လည်း ဂမ်ဘားရီကို မြန်မာနိုင်ငံသို့ တရားဝင် လာရောက်ရေး ကိစ္စကို မဖြစ်မနေ လက်ခံပြီး ဖိတ်ခေါ်လိုက်ရသည့် နောက်ပိုင်းတွင် နအဖက ၎င်းတို့၏ ထွက်ပေါက်အတွက် မဖြစ်မနေ အံ့တုရန်းကန်ရန် စီစဉ်ပြင်ဆင်ထားမည်မှာလည်း သေချာလှသည်။ ဒီမိုကရေစီ လိုလား ထောက်ခံသည့် အင်အားစုများဘက်မှ နအဖ ခြေလှမ်းများကို သတိပြုရမည်သာမက လိုအပ်သည့် အတိုင်း ကြိုတင် ပြင်ဆင်ထားရပေလိမ့်မည်။

အကယ်၍ ကုလသမဂ္ဂအနေဖြင့် မြန်မာ့အရေးတွင် ခိုင်မာတိကျသော မဟာဗျူဟာ ရှိနေပြီး အဆိုပါ မဟာဗျူဟာအရ ကြိုတင်ပြင်ဆင်ထားမှုများ ရှိနေသည်ဆိုလျှင် ဂမ်ဘားရီ၏ ယခုတစ်ခေါက် ကြိုးပမ်း မှုများ အောင်မြင်ရန် လမ်းစထွက်ပေါ်နိုင်ပေလိမ့်မည်။

ကုလသမဂ္ဂဘက်တွင် မြန်မာ့အရေးအတွက် မဟာဗျူဟာကောင်းတရပ် ရှိနေရန် အချိန်ရသေးသည်။ အရည်အချင်းပြည့်ဝသည့် လူသားနှင့် အခြား အရင်းအမြစ်ကောင်း များစွာရှိနေသည်။ နိုင်ငံရေး အခြေအနေကောင်းကို ဖန်တီးနိုင်စွမ်းလည်း ရှိသည်။

မြန်မာ့ဒီမိုကရေစီ အင်အားစုများဘက်တွင်လည်း အလားတူ အရင်းအမြစ်များစွာ ရှိနေပြီး အချိန်မီ ဖော်ထုတ်အသုံးပြုမည်ဆိုလျှင် ဇွတ်အတင်း လှမ်းလာတော့မည့် နအဖ၏ ခြေလှမ်းများကို နှေးကွေးအောင်၊ ရပ်တန့်သွားအောင် လုပ်ဆောင်နိုင်ပေလိမ့်မည်။

နောက်ဆုံးတနေ့တွင် ကုလသမဂ္ဂ၏ မြန်မာ့အရေး ရည်မှန်းချက်လည်း ပြည့်ဝလာမည့်အပြင် မြန်မာပြည်သူတို့လည်း စစ်မှန်သော ဒီမိုကရေစီကို ကမ္ဘာ့ပြည်သူများကဲ့သို့ ခံစားထိုက်သည့်အတိုင်း အမှန်တကယ် ခံစားရပေလိမ့်မည်။

လွင်အောင်စိုး

၂၅-၇-၂၀၀၈